

ကာကွယ်ဆေး လက်ခံရရှိသူများနှင့် စောင့်ရှောက်မှု ပေးသူများအတွက် သတင်းအချက်အလက် စာရွက်

THE JANSSEN COVID-19 ကာကွယ်ဆေးကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ၂၀၁၉ (ကိုဗစ်-၁၉) ကာကွယ်ရန် အသက် ၁၈ နှစ်နှင့် အသက် ရှိသူများအား အရေးပေါ်ကိစ္စ အသုံးပြုခွင့် (EUA)

SARS-CoV-2 ကြောင့် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ (ကိုဗစ်-၁၉) အတွက် သင့်အား Janssen COVID-19 ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းထားပါသည်။ ယခု စာရွက်စာတမ်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွား နေသည့် လက်ရှိ အချိန်တွင် သင့်အား ပေးမည့် Janssen COVID-19 ကာကွယ်ဆေး၏ ဆိုးကျိုးနှင့် ကောင်းကျိုး များကို နားလည် သဘောပေါက်စေရန် သတင်းအချက်အလက်များ ပါရှိပါသည်။

Janssen COVID-19 ကာကွယ်ဆေးသည် သင့်အား ကိုဗစ်-၁၉ မှ ကာကွယ် ပေးနိုင်မည့် ကာကွယ်ဆေး ဖြစ်သည်။ အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှု ဦးစီးဌာန (FDA) မှ အတည်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး မရှိသေးပါ။

Janssen COVID-19 ကာကွယ်ဆေး အကြောင်း သိရှိရန် ယခု အချက်အလက် စာရွက်ကို ဖတ်ရှုပါ။ သင့်တွင် မေးမြန်း လိုသော မေးခွန်းများရှိပါက ကာကွယ်ဆေး ထိုးပေးမည့်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ Janssen COVID-19 ကာကွယ်ဆေး ရယူခြင်းမှာ သင်၏ ဆန္ဒအလျောက် ဖြစ်သည်။

Janssen COVID-19 ကာကွယ်ဆေးသည် သွေးကြောအတွင်းသို့ ထိုးသွင်းရသည့် **၁ ကြိမ်ထိုးဆေး** ဖြစ်သည်။

Janssen COVID-19 ကာကွယ်ဆေးသည် လူတိုင်းကို ကာကွယ်ပေးနိုင်ခြင်း မရှိပါ။

ယခု စာရွက်စာတမ်းကို အချိန်နှင့်အလိုက် ပြုပြင် ပြောင်းလဲ နိုင်ပါသည်။ နောက်ဆုံးထုတ် စာရွက်စာတမ်းကို ဖတ်ရှုရန် <http://www.janssencovid19vaccine.com> သို့သွားပါ။

ကာကွယ်ဆေးမထိုးခင် ဘာတွေ သိထားဖို့ လိုအပ်သလဲ။

ကိုဗစ်-၁၉ ဆိုတာ ဘာလဲ။

ကိုဗစ်-၁၉ ဆိုသည်မှာ SARS-CoV-2 ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ယခင်က တွေ့ရှိဖူးခြင်း မရှိပါ။ ဗိုင်းရပ်စ်ပိုး ရှိသူနှင့် ထိတွေ့မိပါက သင့်ထံသို့ ကိုဗစ်-၁၉ ကူးစက် နိုင်သည်။ ၎င်းသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ နာမကျန်းမှုကို အဓိက ဖြစ်စေပြီး အခြား ခန္ဓာကိုယ်အင်္ဂါများ ကိုလည်း သက်ရောက်မှု ရှိနိုင်သည်။ ကိုဗစ်-၁၉ ကူးစက် ခံရသူများ အနေဖြင့် မပြင်းထန်သော ရောဂါ လက္ခဏာ များမှ ပြင်းထန်သော နာမကျန်းမှု အထိ ကျယ်ပြန့်သော ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ ရောဂါ လက္ခဏာ များမှာ ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း ပေါ်ပေါက်နိုင်သည်။ ရောဂါ လက္ခဏာများတွင် - အအေးမိခြင်း သို့မဟုတ် ကြက်သီးထခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ် သို့မဟုတ် ကြွက်သား နာကျင် ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ အနံ့ သို့မဟုတ် အရသာ ပျောက်ဆုံးခြင်း၊ နှာပိတ်ခြင်း သို့မဟုတ် နှာစေးခြင်း၊ အန်ခြင်း သို့မဟုတ် ပျို့ခြင်း၊ ဝမ်းလျှောခြင်းတို့ ပါဝင်သည်။

JANSSEN COVID-19 ကာကွယ်ဆေး ဆိုသည်မှာ အဘယ်နည်း။

Janssen COVID-19 ကာကွယ်ဆေးသည် ကိုဗစ်-၁၉ကို ကာကွယ်ပေးနိုင်မည့် အတည် မပြုရသေးသော ကာကွယ်ဆေး ဖြစ်သည်။ ကိုဗစ်-၁၉ ကိုကာကွယ်ပေးနိုင်မည့် FDA-အတည်ပြု ထားသော ဆေးဝါး မရှိသေးပါ။

FDA သည် Emergency Use Authorization အရေးပေါ်ကိစ္စ အသုံးပြုခွင့် (EUA) အရ Janssen COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့် အထက်ရှိသူများကို ကိုဗစ်-၁၉ ကာကွယ်ရန် အရေးပေါ်အသုံးပြုခွင့် ပေးထားသည်။

EUA နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ယခု စာရွက်၏ အဆုံးတွင် ရှိသော **“Emergency Use Authorization အရေးပေါ်ကိစ္စ အသုံးပြုခွင့် (EUA)ဆိုသည်မှာ အဘယ်နည်း?”** အပိုင်းကို ဖတ်ရှုပါ။

JANSSEN COVID-19 ကာကွယ်ဆေး မထိုးခင် ဆေးထိုးပေးမည့်သူကို မည်သည့် အချက်အလက်များ ပြောပြသင့် သနည်း?

ဆေးထိုးပေးမည့်သူကို အောက်ပါတို့ အပါအဝင် သင်၏ ဆေးဘက်ဆိုင်ရာ အခြေအနေများ အားလုံးကို ပြောပြပါ-

- ဓာတ်မတည့်မှု တစ်ခုခု
- အဖျား ရှိနေခြင်း
- သွေးကျဲဆေး သောက်နေရခြင်း သို့မဟုတ် သွေးနှင့် သက်ဆိုင်သော ရောဂါ တစ်ခုခု ရှိခြင်း
- ကိုယ်ခံအားနှင့် သက်ဆိုင်သော ရောဂါ ရှိနေခြင်း သို့မဟုတ် ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိသည့် ဆေးသောက်နေရခြင်း
- ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ် ရှိခြင်း
- နို့တိုက်မိခင်
- အခြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသားဖြစ်ခြင်း

JANSSEN COVID-19 ကာကွယ်ဆေးကို မည်သူတွေ ထိုးသင့်သနည်း?

FDA သည် Janssen COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့် အထက်ရှိသူများကို အရေးပေါ်အသုံးပြုခွင့် ပေးထားသည်။

JANSSEN COVID-19 ကာကွယ်ဆေးကို မည်သူတွေ မထိုးသင့်သနည်း?

သင်သည် အောက်ပါ အချက်များ တွေ့ကြုံရပါက Janssen COVID-19 ကာကွယ်ဆေးကို မထိုးသင့်ပါ-

- ကာကွယ်ဆေး၏ ပါဝင်ပစ္စည်း တစ်ခုခုနှင့်မဆို ပြင်းထန်သော ဓာတ်မတည့်မှု ရှိခြင်း

JANSSEN COVID-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းများမှာ အဘယ်နည်း?

Janssen COVID-19 ကာကွယ်ဆေးတွင် အောက်ပါတို့ ပါဝင်ပါသည် - SARS-CoV-2 ကြောင့် ပရိုတိန်းတက် မြှင့်တက်ခြင်းအတွက် ပြန်ပေါင်း ဓာတ်နှင့် မျိုးပွားခြင်း တားဆီးပေးနိုင်သော adenovirus အမျိုးအစား ၂၆၊ citric acid monohydrate, trisodium citrate dihydrate, ethanol, 2-hydroxypropyl-β-cyclodextrin (HBCD), polysorbate-80, sodium chloride.

JANSSEN COVID -19 ကာကွယ်ဆေးကို မည်သို့ ပေးအပ်သနည်း?

Janssen COVID-19 ကာကွယ်ဆေးကို သွေးကြောအတွင်း ထိုးသွင်းပေးပါသည်။
Janssen COVID-19 ကာကွယ်ဆေးသည် တစ်ကြိမ်ထိုး ကာကွယ်ဆေးဖြစ်သည်။

JANSSEN COVID-19 ကာကွယ်ဆေးကို ယခင်က အသုံးပြုဖူးပါသလား?

Janssen COVID-19 ကာကွယ်ဆေးသည် အတည်ပြုထားခြင်း မရှိသော ကာကွယ်ဆေး ဖြစ်သည်။ ဓာတ်ခွဲခန်း စမ်းသပ်မှုများတွင် အသက် ၁၈နှစ်နှင့်အထက် ခန့်မှန်းခြေ လူပေါင်း ၂၁,၈၉၅ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြသည်။

JANSSEN COVID-19 ကာကွယ်ဆေး၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း?

ဓာတ်ခွဲစမ်းသပ်မှုများအရ Janssen COVID-19 ကာကွယ်ဆေးသည် ဆေးတစ်ကြိမ် ထိုးထားသူများကို ကိုဗစ်-၁၉ ကာကွယ်ပေးနိုင်သည်။ ကိုဗစ်-၁၉ ကိုမည်မျှ ကြာကြာ ကာကွယ်ပေးနိုင်ကြောင်း မသိရှိသေးပါ။

JANSSEN COVID-19 ကာကွယ်ဆေး၏ ဘေးထွက် သက်ရောက်မှု များမှာ အဘယ်နည်း?

အစီရင်ခံစာများအရ Janssen COVID-19 ကာကွယ်ဆေး၏ ဘေးထွက် သက်ရောက်မှုများမှာ -

- ဆေးထိုးထားသော နေရာတွင် - နာကျင်ခြင်း၊ အရေပြား နီရဲခြင်းနှင့် ရောင်ရမ်းခြင်း
- ယေဘုယျ ဘေးထွက် သက်ရောက်မှုများ - ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ပျို့ခြင်းနှင့် အဖျားတက်ခြင်း

Janssen COVID-19 ကာကွယ်ဆေးကြောင့် ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပွားနိုင်ခြေ ရှိပါသည်။ ပြင်းထန်သော ဓာတ်မတည့်မှုသည် Janssen COVID-19 ကာကွယ်ဆေး ထိုးပြီးနောက် မိနစ် အနည်းငယ် ကြာမြင့်သောအခါ သို့မဟုတ် တစ်နာရီခန့် ကြာမြင့်သောအခါ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ဆေးထိုးပေးသူမှ သင့်အား ဆက်လက် စောင့်ကြည့်ရန် သင်ဆေးထိုးသည့် နေရာတွင် ဆက်လက် နေခိုင်းနိုင်ပါသည်။ ပြင်းထန်သော ဓာတ်မတည့်မှု၏ ရောဂါလက္ခဏာများမှာ-

- အသက်ရှူ ခက်ခဲခြင်း
- မျက်နှာဖောင်းခြင်းနှင့် လည်ချောင်းနာခြင်း
- နှလုံးခုန်နှုန်း မြင့်ခြင်း
- ခန္ဓာကိုယ်တစ်ခါလုံး အဖုအပိန့်ထွက်ခြင်း
- မူးဝေခြင်းနှင့် အားနည်းခြင်း

COVID-19 ကာကွယ်ဆေး၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက် သက်ရောက်မှုများမှာ ထိုမျှမက ဖြစ်နိုင်ပါသည်။ ပြင်းထန်ပြီး မထင်မှတ်ထားသော ဘေးထွက် သက်ရောက်မှုများ ရှိနိုင်ပါသည်။ Janssen COVID-19 ကာကွယ်ဆေးကို ဓာတ်ခွဲခန်း စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။

ဘေးထွက်သက်ရောက်မှုများအတွက် ကျွန်ုပ် ဘာလုပ်သင့်သလဲ?

ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပေါ်ပါက ၉-၁-၁ သို့ဖုန်းခေါ်ဆိုပါ သို့မဟုတ် နီးစပ်ရာ ဆေးရုံသို့ သွားပါ။

သင်တွေ့ကြုံနေရသည့် ဘေးထွက် သက်ရောက်မှုများ ဖြစ်ပေါ်နေပြီး ပျောက်ကင်းမှု မရှိကြောင်း သင့်အား ကာကွယ်ဆေးထိုးပေးသည့် ဌာန သို့မဟုတ် သင်၏ ကျန်းမာရေး စောင့်ရှောက်သူကို ဖုန်းဆက် အကြောင်းကြားပေးပါ။

ကာကွယ်ဆေး၏ ဘေးထွက်သက်ရောက်မှုများကို **FDA/CDC Vaccine Adverse Event Reporting System ကာကွယ်ဆေး သက်ရောက်မှု ဖြစ်စဉ် အစီရင်ခံခြင်း စနစ် (VAERS)** သို့သတင်းပို့ပါ။ အခမဲ့ ဖုန်းခေါ်ဆိုနိုင်သော VAERS နံပါတ်မှာ 1-800-822-7967 ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် သတင်းပို့လိုပါက <https://vaers.hhs.gov/reportevent.html> သို့သွားပါ။ အစီရင်ခံစာလျှောက်လွှာ၏ #18 စာကြောင်း ပေါ်တွင် "Janssen COVID-19 Vaccine EUA" ဟုဖြည့်သွင်းပါ။

ထို့အပြင် ဘေးထွက်သက်ရောက်မှုများကို အောက်ဖော်ပြပါ Janssen Biotech, Inc. သို့ ဆက်သွယ် သတင်းပို့နိုင်သည်။

အီးမေးလ်	ဖက်စ် နံပါတ်	တယ်လီဖုန်း နံပါတ်
JNJvaccineAE@its.jnj.com	215-293-9955	US အတွင်း အခမဲ့- 1-800-565-4008 US ဖုန်း- (908) 455-9922

သင့်အနေဖြင့် **v-safe** ကို လျှောက်ထားနိုင်သည်။ **V-safe** သည် ကာကွယ်ဆေးထိုးသူများနှင့် ဆက်သွယ်ကာ အွန်လိုင်း စစ်တမ်း ကောက်ယူမှုများနှင့် မက်ဆေ့ချ်များ ပေးပို့ခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးနောက် အလားအလာ ရှိသော ဘေးထွက် သက်ရောက်မှုများကို ဖော်ထုတ်ရန် စမတ်ဖုန်းတွင် ထည့်သွင်းသော ကိရိယာဖြစ်သည်။ **V-safe** သည် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ လုံခြုံမှုကို CDC မှ စောင့်ကြည့်နိုင်ရန် မေးခွန်းများ မေးမြန်းသည်။ **V-safe** သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးနောက် သိသာထင်ရှားသော ကျန်းမာရေး ဆိုင်ရာ သက်ရောက်မှုများကို သတင်းပေးပို့နိုင်ရန် CDC မှ တယ်လီဖုန်းဖြင့် သတင်းရယူနိုင်ရန် ပံ့ပိုးပေးသည်။ မည်သို့ စာရင်းသွင်း နိုင်ကြောင်း အသေးစိတ် သတင်း အချက်အလက်များ ရယူလိုပါက www.cdc.gov/vsafe သို့သွားပါ။

JANSSEN COVID-19 ကာကွယ်ဆေး မထိုးလိုပါက ဘာဖြစ်မည်နည်း?

Janssen COVID-19 ကာကွယ်ဆေး ထိုးခြင်း၊ မထိုးခြင်းမှာ သင်၏ ဆန္ဒအလျောက် ဖြစ်သည်။ သင်ကာကွယ်ဆေး မထိုးလိုပါက သင်၏ ပုံမှန် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်အပေါ် သက်ရောက်မှု မရှိနိုင်ပါ။

JANSSEN COVID-19 ကာကွယ်ဆေး အပြင် အခြား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရှိပါသလား?

လက်ရှိတွင် ကိုဗစ်-၁၉ ကိုကာကွယ်နိုင်သည့် အခြားအတည်ပြုထားသော ကာကွယ်ဆေး မရှိပါ။ FDA အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရန် အရေးပေါ်ကိစ္စ အသုံးပြုခြင်းအတွက် အခြား ကာကွယ်ဆေးများကို ခွင့်ပြုပေးနိုင်သည်။

JANSSEN COVID-19 ကာကွယ်ဆေးကို အခြားကာကွယ်ဆေးများနှင့်အတူ ထိုးလိုရပါသလား?

Janssen COVID-19 ကာကွယ်ဆေးကို အခြားကာကွယ်ဆေးနှင့်အတူ ထိုးခြင်းအတွက် သတင်းအချက်အလက်များ မရှိသေးပါ။

ကျွန်ုပ်သည် ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်ပါက အဘယ်နည်း?

သင်သည် ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်ပါက သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပါ။

JANSSEN COVID-19 ကာကွယ်ဆေးကြောင့် ကျွန်ုပ်ကို ကိုဗစ်-၁၉ ရရှိမည်လား?


မရရှိနိုင်ပါ။ Janssen COVID-19 ကာကွယ်ဆေးအတွင်း SARS-CoV-2 မပါဝင်သဖြင့် ဆေးထိုးခြင်းကြောင့် သင့်ကို ကိုဗစ်-၁၉ မရရှိစေနိုင်ပါ။

ကာကွယ်ဆေးထိုးကတ်ပြားကို သိမ်းထားပါ

Janssen COVID-19 ကာကွယ်ဆေး ထိုးပြီးနောက် သင့်အနေဖြင့် မည်သည့် နေ့စွဲတွင် မည်သည့် ကာကွယ်ဆေးကို ထိုးခဲ့ကြောင်း မှတ်တမ်း အနေဖြင့် ကာကွယ်ဆေးထိုး ကတ်ပြားကို ရရှိလိမ့်မည်။

ထပ်ဆောင်း အချက်အလက်များ

Janssen COVID-19 ကာကွယ်ဆေး အချက်အလက် စာရွက်များကို ဖတ်ရှုလိုပါက သို့မဟုတ် မေးမြန်းလိုသော မေးခွန်းများ ရှိပါက သင်၏ဖုန်းဖြင့် QR ကုဒ်ကို စကင်ဖတ်ပါ။ ဝဘ်ဆိုဒ်သို့ သွားရောက်ပါသို့မဟုတ် အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဖုန်းခေါ်ပါ။

QR ကုဒ်	အချက်အလက် ဝဘ်ဆိုဒ်	တယ်လီဖုန်း နံပါတ်များ
	www.janssencovid19vaccine.com	US အတွင်း အခမဲ့- 1-800-565-4008 US ဖုန်း- (908) 455-9922

အသေးစိတ် သိရှိလိုပါက မည်သို့ လေ့လာနိုင်မည်နည်း။

- ကာကွယ်ဆေးထိုးပေးသူကို မေးမြန်းနိုင်သည်။
- CDC ကို <https://www.cdc.gov/coronavirus/2019-ncov/index.html> တွင်သွားရောက် လေ့လာနိုင်သည်။
- FDA ကို <https://www.fda.gov/emergency-preparedness-and-response/mcm-legal-regulatory-and-policy-framework/emergency-use-authorization> တွင်သွားရောက် လေ့လာနိုင်သည်။

သင်၏ ဒေသ သို့မဟုတ် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနသို့ ဆက်သွယ်နိုင်သည်။

ကျွန်ုပ်၏ ကာကွယ်ဆေးထိုး အချက်အလက်များကို မည်သည့်နေရာတွင် မှတ်တမ်း တင်ထားမည်နည်း?

ကာကွယ်ဆေးထိုးပေးသူသည် သင်၏ ပြည်နယ်/ဒေသခံ အာဏာပိုင်များ၏ ကာကွယ်ဆေး အချက်အလက်စနစ် (IIS) သို့မဟုတ် အခြား သက်ဆိုင်ရာစနစ်ထံသို့ သင်၏ ကာကွယ်ဆေးထိုး အချက်အလက်များကို ပေးပို့နိုင်သည်။ IISနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက -<https://www.cdc.gov/vaccines/programs/iis/about.html>.

ဘေးထွက်ဆိုးကျိုး လျော်ကြေးပေး အစီအစဉ် ဆိုသည်မှာ အဘယ်နည်း?

Countermeasures Injury Compensation Program ဘေးထွက်ဆိုးကျိုး လျော်ကြေးပေး အစီအစဉ်(CICP) သည် ယခုကာကွယ်ဆေး အပါအဝင် အခြား သတ်မှတ်ထားသော ဆေးဝါးများ သို့မဟုတ် ကာကွယ်ဆေး များကြောင့် ပြင်းထန်စွာ ထိခိုက် နစ်နာရခြင်းအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြား သတ်မှတ်ထားသော ကုန်ကျစရိတ် များကို ကူညီ ပေးချေပေးသည့် ဖက်ဒရယ် အစီအစဉ် တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ကာကွယ်ဆေး ထိုးပြီးနောက် (၁)နှစ်အတွင်း CICP ထံသို့ လျှောက်လွှာ တင်သွင်းရမည်။ ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ပိုမို သိရှိလိုပါက www.hrsa.gov/cicp/ သို့သွားပါ သို့မဟုတ် ဖုန်းနံပါတ် 1-855-266-2427 သို့ဖုန်းခေါ်ဆိုပါ။

EMERGENCY USE AUTHORIZATION အရေးပေါ်ကိစ္စ အသုံးပြုခွင့် (EUA) ဆိုသည်မှာ အဘယ်နည်း?

အမေရိကန် ပြည်ထောင်စု FDA အဖွဲ့သည် Janssen COVID-19 ကာကွယ်ဆေးကို EUA ဥပဒေ အောက်ရှိ အရေးပေါ် သုံးစွဲခွင့် ရရှိစေရန် ခွင့်ပြုပေးခဲ့သည်။ EUA ကို Secretary of Health and Human Services ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှု အတွင်းရေးမှူး (HHS) မှ ပံ့ပိုးထားပြီး ကိုဗစ်-၁၉ ကာလအတွင်း ဆေးဝါးနှင့် ပဋိဇီဝ ထုတ်ကုန်များကို အရေးပေါ်အသုံးပြုသင့်သော အခြေအနေများ ရှိကြောင်း ထုတ်ပြန် ခဲ့သည်။

Janssen COVID-19 ကာကွယ်ဆေးကို FDA-ခွင့်ပြုချက် ရရှိစေရန် သို့မဟုတ် အတည်ပြု ထုတ်ကုန် အဖြစ် သတ်မှတ်ပေးရန် စိစစ်ခြင်း လုပ်ငန်းဆောင်တာများ မပြုလုပ်ရသေးပါ။ လုံလောက်သော၊ အတည်ပြု ထားသော အခြား ရွေးချယ်စရာများ မရှိသည့် အခြေအနေများ အပါအဝင် သတ်မှတ်ချက် ပြည့်မီသည့် အခါ FDA အနေဖြင့် EUA ကိုထုတ်ပြန်နိုင်သည်။ ထို့အပြင် ကူးစက်ရောဂါ ပြန့်ပွားသည့် အခါကအတွင်း ဆေးဝါးက ကိုဗစ်-၁၉ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေများ ရရှိနိုင်သည့်အပြင် ဆေးဝါး၏ ဖြစ်နိုင်ခြေ ရှိသော ကောင်းကျိုးများသည် ၎င်း၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များထက် သာလွန်ခြင်း ရှိမရှိအပေါ် FDA ၏ ဆုံးဖြတ်ချက်သည် အခြေခံသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း လူနာများကို ထုတ်ကုန်ပစ္စည်းဖြင့် ကုသခွင့် ရရှိနိုင်ရန် အထက်ပါ သတ်မှတ်ချက်များကို ပြည့်မီရန် လိုအပ်သည်။

ကိုဗစ်-၁၉ EUA ၏ ထုတ်ကုန် အသုံးပြုခွင့် ထုတ်ပြန်ချက် ကာလအတွင်း အဆိုပါ ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း (ထိုသို့ ပြုလုပ်ခဲ့ပါက ထုတ်ကုန်များကို ဆက်လက် သုံးစွဲခြင်း မပြုပါ) တို့ မပြုလုပ်မချင်း Janssen COVID-19 ကာကွယ်ဆေးကို EUA အရေးပေါ်ကိစ္စ အသုံးပြုခွင့် ရှိသည်။

ထုတ်လုပ်သူ-
Janssen Biotech, Inc.
Johnson & Johnson ၏ Janssen ဆေးဝါးကုမ္ပဏီ
Horsham, PA 19044, USA



© 2021 Janssen Pharmaceutical Companies

သတင်းအချက်အလက်များ ပိုမို သိရှိလိုပါက US အတွင်း အခမဲ့ဖုန်း - 1-800-565-4008 နှင့် US ဖုန်းနံပါတ်- (908) 455-9922 ကိုဖုန်းဆက်ပါ သို့မဟုတ် www.janssencovid19vaccine.com သို့သွားပါ။

နောက်ဆုံး ပြုပြင်ရက်စွဲ- ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့

ကာကွယ်ဆေး ရယူသူများထံသို့ အီလက်ထရောနစ် ဆေးဘက်ခေါင်းစဉ် မှတ်တမ်းများ/ ကာကွယ်ဆေး အချက်အလက် စနစ်များတင် ယူရန် အချက်အလက် စာတမ်းကို ပေးအပ်ကြောင်းသွင်းနိုင်ရန် စကင်ဖတ်ပါ။
ဘားကုဒ် နေ့စွဲ - ၀၂/၂၀၂၁

FDA အနေဖြင့် နိုင်ငံတကာ စာဖတ်သူများထံသို့ ဝန်ဆောင်မှု တစ်ရပ်အနေဖြင့် ယခုကဲ့သို့ ဘာသာပြန်ထားခြင်းဖြစ်သည်။ ယခု ဘာသာပြန် စာရွက်စာတမ်းမှာ သင့်အတွက် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အေဂျင်စီ အနေဖြင့် ဘာသာပြန်ကို တတ်နိုင်သမျှ အကောင်းဆုံး ရယူထားသော်လည်း ဘာသာပြန် ဗားရှင်းများသည် အင်္ဂလိပ် ဗားရှင်းကဲ့သို့ တိကျမှု၊ ရှင်းလင်းမှု သို့မဟုတ် ပြည့်စုံမှုမရှိနိုင်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ ဤစာရွက်စာတမ်း၏ တရားဝင် ဗားရှင်းမှာ အင်္ဂလိပ် ဗားရှင်းဖြစ်သည်။